

ခါချဉ်တုပ်(တုတ်) က၊ <kha gyin tout> 大红蚁咬：～ လို့တ မျက်နှာလုံးဖူးရောင်နေတယ်။ 被大红蚁咬得脸都肿了。

ခါချဉ်ထုပ် န၊ <kha gyin dout> 红蚁窝

ခါချဉ်နီ န၊ <kha gyin ni>【动】红蚁

ခါချဉ်အုံ န၊ <kha gyin on> = ခါချဉ်ထုပ်

ခါစ ဝါ <kha za'> 用于动词之后表示“刚……的时候”
 如：ပေါ် ~ 刚上市时 / နိုး ~ 刚睡醒时

ခါတော်မီ ကဝါ <kha daw hmi> 适时，及时，临近节日；赶时髦

ခါတင်က ကဝါ <kha din ga'> = ခါတွင်က

ခါတောင် န၊ <kha daun> 鹧鸪的翅膀；鹧鸪翅膀状物

ခါတိုင်း န၊ <kha dain:> 平时，日常，经常；ယနေ့သူတို့နှစ်ယောက် ~ နှင့်မတူစကားများနေကြ၏။ 他们两人一反常态吵起架来。

ခါတိန်ညှင် န၊ <kha tein nyin / kha t-nyin>【动】(鹧鸪) 四子

ခါတွက် က၊ <kha twet> ①抖掉，抖落 ②撞开；သူ့အနား ကလူကိုတံတောင်ဖြင့် ~ လိုက်သည်။ 他用胳膊肘撞开身旁的人。

ခါတွင်က ကဝါ <kha dwin ga'> (口)最近，不久之前

ခါတွမ်မြို့ န၊ <kha tun myo'> 喀土穆(苏丹首都)

ခါနာ န၊ <kha na> [印] 饭：～ တလုတ် 一口饭 / ~ နိုမ်း 没有吃的，挨饿

ခါပြောက် န၊ <kha byaut>【动】鹧鸪，斑翅山鹑，斑鸠
 ... ခါမှ ... ရော သ၊ <kha hma'. . .yaw:>就……吧。
 ပျက်ခါပျက်ရော၊အခမ်းပြင်ကြည့်မယ်။ 坏就坏了吧！我来修修看。

ခါရီ န၊ <kha ri> (巴)一次能装四缅甸谷物的量器

ခါရစ် န၊ <kha yit>【动】缅银雉白鹇 *Gennaesus lineatus* (Vig)

ခါရမ်း က၊ <kha yan:> 摇动；ဦးခေါင်း ~ သည်။ 摇头(表示反对或拒绝)。

ခါလာ န၊ <kha la> [印] 姨母

ခါလီ က၊ <kha li> [印] 空，光；白费，徒劳；ရေလုံး ~ ဖြစ်သွား ပြီ။ 水壶空了。 / ~ ကားလာမှတက်ကြမို့။ 等来了空车再上吧！

ခါလီကျ က၊ <kha li kya'> 一贫如洗

ခါလီပြောင် နဝါ <kha li pyaun> 精光，一扫而光

ခါလည် န၊ <kha le> ①一周，一圈 ②年，周岁： နှစ် ~ သား 两周岁的男孩。

ခါလည်ခါကျူး ကဝါ <kha le kha gyu:> 过了一年以后，时间长久

ခါသမယ န၊ <kha th- m- ya'> 时候，时刻

ခါသာ န၊ <kha tha> 古代一种细布

ခါး I န၊ <kha:> ①腰：～ ညောင်းသည်။ 腰酸。 ②(喻) 衣物，衣着；ဝမ်းလည်းဝ ~ လည်းလှ။ 丰衣足食 ③中部、腰部，腰间：～ တဲကငွေစကိုအနည်းငယ်ထုတ်၍ 从腰间取出一点碎银来…… II က၊ <kha:> 令人厌恶，不堪入耳；နား ~ လှ၏။ 不堪入耳。 III နဝါ <kha:> 味苦

ခါးကောက် န၊ <kh- kaut> = တံကောက်

ခါးကိုက် က၊ <kha: kait> 腰痛

ခါးကိုင်း က၊ <kha: kain:> 驼背，弯腰驼背： လက်နှစ်ဘက်ကို နောက်ပစ်လျက် ~ ပြီးရပ်နေ၏။ 背着手略弯着腰站着。

ခါးကုန်း နဝါ <kha: kon:> 驼背；～ သောအဘိုးအိုကြီး 驼背的老大爷

ခါးကျိုး က၊ <kha: kyo:> 半途而废；ကုန်ကြမ်းမရလို့လုပ်ငန်း ဟာတဝက်တပျက်နဲ့ ~ သွားရတယ်။ 由于没有原料，只得半途而废了。

ခါးကြားညှပ် က၊ <kha: gya: hnyat> (把某物) 掖在腰间，(把某物) 掖在腰际裙筒边

ခါးဖြိုး န၊ <kha: gyo:> 腰带，裤带，裙带

ခါးကြောင် န၊ <kha: gyaun> 腰部的黥墨

ခါးခါး ကဝါ <kha: ga:> 很苦；ကော်ဖီကို ~ မဖျော်ပါနဲ့။ 别把咖啡冲得太馊了。

ခါးခါးတောက်တောက် ကဝါ <kha: ga: taut taut> ①断然地，狠心地，生硬地(说)；မပေးဘူးလို့ကျုပ် ~ ငြင်းတယ်။ 我断然拒绝说：“不给！” ②极苦；ဒီအသီးစားလို့မကောင်းဘူး ~ ကြီး။ 这瓜齁苦的，不好吃。

ခါးခါးသီးသီး ကဝါ <kha: ga: thi: dhi:> 断然，无情地，刻薄；～ ပြောသည်။ 刻薄地说。 / ~ ဆန့်ကျင်သည်။ 坚决反对。 / ~ ငြင်းပယ်သည်။ 断然拒绝。

ခါးချဲ့ နဝါ <kh- khye'> = ခါးချည်

ခါးချို န၊ <kh- khyo>【解】后腰

ခါးချိုး က၊ <kha: khyo:> ①工作努力，埋头苦干； အလုပ်ကို ~ ပြီးလုပ်စမ်းပါ။ 干活要埋头苦干。 / ဒီကောင်လေးအလုပ် လုပ်ယင်ဘယ်တော့မှခါးမချိုးဘူး။ 这孩子干活从不下功夫。 ②工作半途而废 ③(缅甸制成咸鱼的一道工序)将撒上盐的鱼用叉子或钉齿挑起，使咸味浸入

ခါးချိုးသေနတ် န၊ <kha: khyo: th-nat> 枪筒能摺后装弹的后膛枪，如：汽枪、双筒枪等。

ခါးချိုင့် န၊ <kha: khyain'/kh- gyain'> = ခါးချို

ခါးချဉ် I နဝါ <kh- khyi'/kh- gyi'> (腰)无力，腰软 II န၊ <kh- khyi'/kh- gyi'> 力气小的人，体弱者； ညီကထွား ကျိုင်းသလောက်အစ်ကိုလုပ်သူက ~ ကလေး။ 弟弟那么强壮，哥哥却弱不禁风。

ခါးချပ် န၊ <kha: khyat/kh- khyat> ①古代缅甸妇女的一种装束，即齐腰穿筒裙 ②古代缅甸不需缝合的女筒裙